



ကရင်ဟဗ္ဗလှပျာ့ ဧည့်ထူဝံ့ ဧကုပုဗ္ဗလှပုဗ္ဗကုဗ္ဗ ဧညီဇီဝံ့
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

ဖေဖေဝါရီလ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက် ဇန်နဝါရီလ ၃၁ ရက်မှ

ဖေဖေဝါရီလ ၁၃ရက် ၂၀၂၂ ခုနှစ်


ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖေဝါရီ ၁ - ဇန်နဝါရီလ ၃၀	ဇန်နဝါရီလ ၃၁- ဖေဖေဝါရီလ ၁၃	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၁၂	၂	၂၁၄
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၂၆၈		၂၆၈
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၁၅၈	၄	၁၆၂
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လျှိုင်ကော်မြို့နယ်	၇၇	၄	၈၁
	ဒီးမော့ဆိုမြို့နယ်	၃၀၂	၈	၃၀၂
	ဖယ်ခုံမြို့နယ်	၁၁၀		၁၁၀
	ဖရူဆိုမြို့နယ်	၃		၃
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဇန်နဝါရီလ ၃၀ ရက်နေ့ အထိ	IDPs အသစ် ဇန်နဝါရီလ ၃၁ - ဇန်နဝါရီလ ၁၃ ရက်နေ့	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၆၈၂၆၅		၆၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၄၁၀၀၀		၄၁၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စွဲ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၁၇၇၁၁၅		၁၇၇၁၁၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဇန်နဝါရီလ(၃၁)ရက်မှ ဖေဖော်ဝါရီလ (၁၃)ရက်၊ ၂၀၂၂ခုနှစ်



- ဆက်လက်ဖြစ်ပေါ်နေသော စစ်ကောင်စီတပ်များ၏ အရပ်သားများရှိရာသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ အိုးအိမ်များမီးရှို့ဖျက်စီးခြင်း၊ တရားလက်လွတ်သတ်ဖြတ်ခြင်းများ

ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားမှုများသည် ယခင်လထက် တိုက်ပွဲ ဖြစ်ပွားမှုနည်းလာသည်။ ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီသည် အဓိက မြို့များ၏ အပြင်ဘက်ရှိ နေရာများအား ထိန်းချုပ်ထားနိုင်မှု မရှိသောကြောင့် ပေါ်လွင်ခဲ့သည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကရင်နီပြည်နယ်သို့ စစ်ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းရောက်ရှိလာပြီး ၎င်းတို့၏ စစ်ကောင်စီစစ်သားများ၊ မိသားစုဝင်များနှင့်တွေ့ဆုံကာ တပ်တွင်းတွင်လုံခြုံစွာနေထိုင်နိုင်ရေးနှင့် တပ်စခန်းများ၏ လုံခြုံမှုများအတွက် မြေမြှုပ်မိုင်းများ ချထားရန် ညွှန်ကြားသွားခဲ့သည်။

ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် KAတပ်တို့ ထိုင်း- ကရင်နီနယ်စပ်တစ်နေရာတွင် နာရီဝက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ တပ်ရင်းဗိုလ်တစ်ဦးအပါအဝင် (၇)ဦးကျဆုံးကာ (၄)ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါသည်။

ဖေဖော်ဝါရီလ (၄)ရက်နေ့၊ စစ်ကောင်စီကြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့၊ နောင်ပုလဲ ကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင်များ အများအပြားလာရောက်နေထိုင်နေသည့် နေရာသို့ လက်နက်ကြီး ကျရောက်ခဲ့သည့်အတွက် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေး အဆောက်အဦး (၂)လုံး၊ ကား (၂)စီး နှင့် အိမ်(၂)လုံး လက်နက်ကြီး ထိမှန်ခဲ့ပါသည်။



စကစ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီးလောင်သွားသည့်အိမ် လျှင်ကော်



စကစမီးရှို့သတ်ဖြတ်ခဲ့သည့် ပြည်သူ့နစ်ဦး ပကြ

ဖေဖော်ဝါရီလ(၇)ရက်နေ့၊ KNDF B-02, B-03, B-11 နှင့် ဖယ်ခုံအရှေ့ဘက်ခြမ်း PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် လျှင်ကော်မြို့၊ ကုန်းသာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၉)ဦးထက်မနည်း ကျဆုံးကြောင်း KNDF B3မှ ထုတ်ပြန်ထားပါသည်။

ဖေဖော်ဝါရီလ (၇)ရက်နေ့၊ ကရင်နီပြည်နယ် ဒီးမော့ဆို အရှေ့ခြမ်း၌ ညနေ ၆ နာရီဝန်းကျင်မတိုင် စစ်ကောင်စီ တပ်မှ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် ကျေးရွာအနီး ကျရောက်လာသည့်အတွက် ကျေးရွာနေ လူထုများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဖေဖော်ဝါရီလ(၁၀)ရက်နေ့၊ လွိုင်ကော်မြို့၊ ၃မိုင် ပကြကျေးရွာတွင် (၂)ကြိမ်၊ မော်ချီးစုစည်းကျေးရွာတွင် (၁)ကြိမ် နှင့် ပဒါးညေးရွာတွင် (၁)ကြိမ်၊ စုစုပေါင်း (၄)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် နေအိမ် (၁)လုံး မီးလောင်ပျက်စီးသွားခဲ့သည့်အပြင် စစ်ကောင်စီ၏ မီးရှို့မှုကြောင့် နေအိမ် (၂)လုံး စုစုပေါင်း (၃)လုံး မီးလောင်ကျွမ်းသွားခဲ့သည်။ တိုက်ပွဲအပြီး KNDFမှ နယ်မြေရှင်းလင်းရေးလုပ်ချိန်တွင် အရပ်သား ပြည်သူ(၂)ဦးအား စစ်ကောင်စီမှ မီးရှို့သတ်ဖြတ်သွားသည့်အလောင်းကို ၃မိုင်ပကြကျေးရွာတွင် တွေ့ရှိရပါသည်။ ထို့အပြင် ဒီးမော့ဆိုမြို့ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အသက်(၄၅)နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးထိမှန်ဒဏ်ရာရပြီး ဘုရားကျောင်(၁)လုံး ထိမှန်ပျက်စီး ခဲ့ကြောင်း DMO-PDFမှ ထုတ်ပြန်ထားပါသည်။

ဖေဖော်ဝါရီလ (၁၃)ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်အုပ်စု၊ ငွေတောင်ဆည်အနီးတွင် စစ်ကောင်စီတပ်မှ နေ့လည်(၂)နာရီအချိန်တွင် ပြည်သူ့နေအိမ်(၃)လုံးအား မီးရှို့သွားခဲ့သည်။ ထို့အပြင် ဒီးမော့ဆိုမြို့နယ်၊ ပါဒေါဒူ ကျေးရွာရှိ နာရေးပြုလုပ်နေသည့် နေအိမ်ပေါ်သို့ အကြမ်းဖက်စစ်ကောင်စီ ဝေဟင်မှ ထောက်လှမ်းကာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၃ လုံး ထိမှန်ပျက်စီးသွားခဲ့သည်။ ထိုတရက်တည်းတွင် လွိုင်ကော်မြို့၊ ထေးဌားလျားကျေးရွာအတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့သည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn

Email: kcsn2010@gmail.com